


# လှေဆူညါ

## GO FORWARD

စုလကဠိချာထံခဝဂျာန်အတီဝဂျာ

ယွၤစံးဘဉ်စီမိၤရွၢ်နီုး  
ထီၣ်ယၤဘဉ်မၤနုၤလဲၣ်.  
စံးဘဉ်ပှၤအံၣ်စရၤလးစိ  
ဒိသိးကလဲၤတၢ်ဆူညါ  
တက့ၢ်. ၂၆.၁၄.၁၅.

လိမုၤ ၂၀၁၉



*Happy  
Mother's  
Day!*

မိၢ်အမုၢ်န့ၣ် - လိမုၤ [၁၂]သိ

မုၢ်ညါအမုၢ်န့ၣ် - လိမုၤ [၁၂]သိ

ပိၢ်မုၢ်အမုၢ်န့ၣ် - လိမုၤ [၂၆]သိ

# ပုဂံကညီဘွားထံသစ္စာနှင့် ၂၀၁၉ နှစ်တိုက်ထူ

## လောထိပ်ပွဲ၊ ထိပ်လော တက်ကာ၊ ကျား ပတက်နွဲ့၊ သိဒ္ဓါအယံအလော

လိပ်ဖျါ ၃:၁၁, စံး ၁၆:၆, ၅မိ ၆:၄-၉, မးသံ ၁၆:၁၃-၁၉




### အံးဒံးထာ်အတက်ကွဲး

ကစာ်ယွာ်ပာ်မူပု၊ အံးထွဲကွာ်ထွဲကဟုကယာ်ပု၊ တုယီဆူ(၂၀၁၉)နံ၊ လါမုလံအယိ ပတစံးဘျးစံး ဖိုဉ် စံးထိဉ်ပတြာ်အီန့ဉ် ပအိဉ်တကဲဘဉ်. ဒ်စီပဒါဝံးစံးဝဲအသိး, “ယသးဧ၊ စံးထိဉ်ပတြာ်ယွာ်တကွာ်. ဒီးကယာ်တံာ်အိဉ်လောယပူဧ၊ စံးထိဉ်ပတြာ်အမံးစီဆုန့ဉ်တကွာ်. ယသးဧ၊ စံးထိဉ်ပတြာ်ယွာ်တကွာ်ဒီး အတံာ်မေဂုတဖဉ်န့ဉ် မံနသုတသးပုနီဉ်အီနီတမံတဂု.”

ပစံးဘျးကစာ်ယွာ်လောတံာ်အိဉ်ဖိုဉ်တဖဉ် မေတံာ်ရဲဉ်တံာ်ကျဲလီဆီဒ်အမုာ်မိာ်အမုာ်နံ၊ ဖုသဉ်ဖျုဉ်အမုာ်နံ၊ ပိာ်မုဉ်အမုာ်နံ အိဉ်ဒီးတံာ်ထာ်ဖိုဉ်လီဆီလော တံာ်သးခုကစီဉ်အတံာ်ဖံးတံာ်မေအဂီဒီး ပိာ်မုဉ်ဝဲကျဲတံာ်ဖံးတံာ်မေအဂီန့ဉ်လီ. ပသ့ဉ်နီဉ်ဖုသဉ်ဖျုဉ်, ပုစိာ်တံာ်သးခုကစီဉ်အဆိကတံာ်တဂုလော ပပုကညီအကျါန့ဉ်လီ. တံာ်သးဆူဉ်စိာ်တံာ်သးခုကစီဉ်လော အအိဉ်လောဖုသဉ်ဖျုဉ်အပူန့ဉ် မံကအိဉ်လောပသးပူတုအအိဉ်ဖျါထီဉ်လော ပတံာ် အိဉ်မူဖံးမးစံးကတိာ်တံာ်အပူတကွာ်.

ပတံာ်အိဉ်ဖိုဉ်တဖဉ် ဆုာ်လီပုမေတံာ်ဖိဒီး ဆိဉ်ထွဲအီလောတံာ်သးခုကစီဉ်တံာ်မေအဂီ, ကီာ်သ့ဉ်တဖဉ်မေသကိးတံာ်သးခုကစီဉ် လာဂံာ်လောဘါ, လောကျိဉ်စု, လောတံာ်သိဉ်လိဒီးအဂုအဂုတဖဉ်အယိ တံာ်သးခုကစီဉ်ယုာ်ဆူညါကွာ်ကွာ်န့ဉ်လီ. လောတံာ်ကီတံာ်ခဲတံာ်ကီာ်ဂီအပူဒဉ်လဲာ် ပထံဉ်ဘဉ်လောကစာ်ယွာ်သ့ဉ်လီအဘီအမုာ်ဖဲန့ဉ်လီ. မံပသးကဂဲဆူဉ်ထီဉ်လော ကစာ်အတံာ်သးခုကစီဉ်တံာ်မေအပူတကွာ်.





## နိဂုံးအတိတ်

လောပအိမ်မူအဆာကတီၢ် တၢ်ကစီၣ်လောပန့ၢ်ဟူဝဲ အိၣ်အကလုာ်ကလုာ်န့ၣ်လီၤ. တၢ်ကစီၣ်တနီၤ မၤဆူၣ်ထီၣ်ပဂံၢ်ဘါ, တၢ်ကစီၣ်တနီၤ ဒုးကဲထီၣ်တၢ်ဘၣ်ယိၣ်ဘၣ်ဘီ, တၢ်ကစီၣ်တနီၤနီၤ ဒုးသ့ၣ်ညါအါထီၣ်ပုၤလၢတၢ်သ့ၣ်ညါန့ၢ်ပၤလၢတၢ်အိၣ်မူအိၣ်န့ၣ်လီၤ.

လောပတၢ်အိၣ်မူအပူၤ တၢ်ကီၢ်တၢ်ခဲဒီးတၢ်မၤနးမၤဖျိၣ်တဖၣ် အိၣ်ထီၣ်ဝဲအယိၣ် ပအိၣ်ဒီးတၢ်ဆိကမိၣ်လၢတၢ်မနုၤကမၤအသးလၢ တၢ်အစီၣ်အကတၢ်အဂ့ၢ်န့ၣ်လီၤ.

ကစၢ်ယုၣ်ရှုးခရံၣ်စံးဆာဝဲ ဒ်သိးပကပလီၢ်ပသးလၢပုၤအသုတလီၤန့ၢ်ပုၤတဂ့ၤအဂီၢ်န့ၣ်လီၤ. ဖဲလံာ်မးသဲ (၂၄:၅-၁၁) စံးဝဲအသိး ပုၤအါဂၤကဟဲလၢကစၢ်ခရံၣ်အမံၤ, ပကန့ၢ်ဟူဘၣ်တၢ်ဒုးတၢ်ယၤ, ပုၤတကလုာ်ဒီးတကလုာ်ကထီၣ်ဒါလိာ်အသး, တၢ်သ့ၣ်ဝံၤလီၤဒိတဖၣ် ကအိၣ်ထီၣ်ဝဲ, ဒီးဟီၣ်ခိၣ်ကဟူးဝးဝဲသကုၤဆးဒး, ပုၤအါဂၤ ကညိကွံာ်အတၢ်စ့ၢ်တၢ်န့ၣ်, ဝံအဘျုးတဖၣ် ကဟံၣ်ထီၣ်အါဂၤဒီးကလီၤန့ၢ်ပုၤလီၤ.

ဘၣ်ဆၣ် တၢ်သးခုကစီၣ်ဘၣ်ဘးဒီး ဘီမုၢ်အံၤ ကဘၣ်တၢ်စံၣ်တဲၤတဲၤလီၤအီၤသကုၤဟီၣ်ခိၣ်ချၢ ဒ်သိးတၢ်အုၣ်အသးလၢပုၤဟီၣ်ခိၣ်ဖိခဲလၢာ်အဂီၢ်န့ၣ်လီၤ. (မးသဲ ၂၄:၁၄)

လၢတၢ်ကစီၣ်သ့ၣ်တဖၣ်အကျါ တၢ်သးခုကစီၣ်မုၢ်တၢ်အကါဒိၣ်မးလၢ ပဝဲပုၤဟီၣ်ခိၣ်ဖိတဖၣ်အဂီၢ်န့ၣ်လီၤ.

မိပကမုၢ်ခရံၣ်အပျီၢ်အဘီၣ်တဖၣ်လၢ အစိာ်တၢ်မူအကစီၣ် ဒီးကဲထီၣ်ပုၤအုၣ်အသးလၢ ပခိၣ်ပယၤဝးဝးလၢယွၤဘီမုၢ်တၢ်သးခုကစီၣ်အဂီၢ်န့ၣ်တက့ၢ်.

ပုၤဒီးတၢ်ဆာဂ့ၤအါ

**စဲမစာၣ်  
နိဂုံး  
ပုၤကညိဘျုးထံခဝုၣ်ရှၢၣ်**



# KBCUSA လံာ်စီဆုံကို KTSC ပျီၣ်ကိုသၢဝီတဝီ

ပ KBCUSA အိၣ်ဒီး လံာ်စီဆုံကိုတဖျၢၣ်လၢ အမ့ၢ်ဝဲ ကညီယုၤဂ့ၢ်ပိညါတၢ်သိၣ်လိ လီၤခၢၣ်သး (Karen Theologian Study Center, USA) န့ၣ်လီၤ. ကိုအံၤ ဘၣ်တၢ်စးထီၣ်အီၤလၢ (၂၀၁၅) နံၣ်ဒီးတနံၣ်အံၤ ပုၤဖျီထီၣ်ကိုမ့ၢ်သၢဖုတဖုန့ၣ်လီၤ. ဖျီကိုတၢ်ရဲၣ်တၢ်ကျဲၤ ဘၣ်တၢ်မၤအီၤဖဲ (၂၃.၃.၂၀၁၉) နံၣ်, ဝုၢ်စးဖိလ် မံၣ်နံၣ်စီ ထၣ်, အမဲရကၤန့ၣ်လီၤ. ပုၤဟၤလီၤဆုၣ်နီၤမ့ၢ် သရၣ်မုၣ် ဆံးမုၢ် (ကိုခိၣ်), တၢ်ဒုဆုၣ်န့ၣ်လၢ သရၣ်စီလးၤရွၢၣ်, တၢ် ထုကဖၣ်အိးထီၣ်လၢ သရၣ်အိးထုဘယးအ့ၢ်, ပုၤကတိၤ တူၢ်လိာ်မုၢ်တၢ်လၢ ပုၤဟၤလီၤဆုၣ်နီၤ, ပုၤကတိၤဆၢဂုၤ ဆၢဝါတၢ်မ့ၢ် သရၣ်ဒိၣ်ဆၣ်မူရံမိၣ် (ကရၢခိၣ်), နၢ်ဟူ ဘၣ်တၢ်သးဝံၣ်ရိလၢ လံာ်စီဆုံကိုပံၤဖျီၣ်န့ၣ်လီၤ.



ပုၤကတိၤတၢ်တၢ်တၢ်တၢ်မ့ၢ် နီၢ်ထံၣ် (CTS), ပုၤကတိၤတၢ်ခံၣ်ဂၤတၢ်မ့ၢ် စီၤဒုဘုးဆၣ်ပွဲၤဒိၣ်စီ (DT), ပုၤကတိၤသိၣ်လိ ပုၤဖျီကိုတဖၣ်မ့ၢ် သရၣ်ဒိၣ်ဒီးက ထၢၣ် လၢထူ (နံၣ်ရွဲၣ်), တၢ်ဟ့ၣ်လီၤလံာ်အုၣ်သးဒီး ပုၤဘၢထုကဖၣ်မ့ၢ် သရၣ်ဒိၣ်မိၤသန့လး (ကဝီၤခိၣ်, Midwest North), ပုၤကတိၤစံးဘျးက့ၤတၢ်လၢခံမ့ၢ် ပုၤ ဟၤလီၤဆုၣ်နီၤဒီး ပုၤဆိၣ်ဂုၤပျီၣ်က့ၤတၢ်လၢခံမ့ၢ် သရၣ် ဒိၣ်လၢမူမံၣ်တ့ၣ်န့ၣ်လီၤ. တနံၣ်အံၤ ဖျီကိုတဖၣ်ဒုး နံၣ်ဝဲ ဖုသရၣ်ဒိၣ်မူလၢအဂီၢ်, ပုၤဖျီထီၣ်ကိုအိၣ်ဝဲ (၂၁) ဂၤန့ၣ်လီၤ.



မိသရၣ်မုၣ်ဒိၣ်ဒီးကထၢၣ်စုလွဲၢ်ဝါမၤစၢၤပုၤ လၢ ဖုသရၣ်ဒိၣ်မူလၢအဂီၢ် ဃုန့ၢ်ပုၤခိဖျီဖုအဖိအလံာ်တ ဖၣ် ဒီး သရၣ်န့ၢ်ကညီကွဲးန့ၢ်ပုၤ စခရဲး (Script) န့ၣ်လီၤ.  
**သရၣ်ဒိၣ်ဆၣ်မူရံမိၣ်**





**မ္ဗာစံာ်ဘျာထံလံာ်စီဆံ့ကို၊ ကိုပိလီာ်လံာ်ကရ (ဘျး-ဝဲာ်ကဝါ)**

**နံာ်ကတါာ်တါအိာ်ဖိာ် (၁၉)ဝိတဝိတါကစိာ်**

မ္ဗာစံာ်ဘျာထံလံာ်စီဆံ့ကို၊ ကိုပိလီာ်လံာ်ကရ နံာ်ကတါာ် တါအိာ်ဖိာ်(၁၉)ဝိတဝိ ပံာ်ထီာ်လံာ်နံာ်လီာ်. မာဘာ်တါမာလိစးထီာ် (၂၄-၂၀.၂.၂၀၁၉)ဖဲလံာ်စီဆံ့ကို၊ ဒီးတါတိာ်ထူမ့ာ်ဝဲ “ခရံာ်ဖိခိာ်နါဒီး အသျာ်ဂံာ်သးကျါ” (မး ၂၀း၂၀, ဖံ ၂း၅-၈, ဒါနံး ၁း၈) နံာ်လီာ်. တါဆဲးလီာ်မံာ်နီာ်တဂါ ဘးတကယါ, ပုာ်ဟဲထီာ်တါမာလိ တဘျီညါ အံာ် အိာ်ဝဲ(၉၅)ဂါဒီး သရံာ်ခိာ်ဒီးကထာ်သီကံာ်သိာ်လိ “ခရံာ်ဖိခိာ်နါ အသျာ်ဂံာ်သးကျါ” ဒီးသရံာ်လီာ်အဲာ်သး သိာ်လိ လံာ်စီဆံ့နံာ်လီာ်.

**သရံာ်ခိာ်ဒီးကထာ်သီကံာ်**

**ကိာ်ထးခိကမ့ာ်တါအိာ်ဖိာ်**



ကိာ်ထးခိကညီဘျာထံခရံာ်ဖိတါအိာ်ဖိာ်သ ကိးတါအိာ်ဖိာ် ဘာ်တါမာအိာ်ဖိ(၂၇-၃၁.၂၀၁၉)နံာ် ဖဲ ဝဲာ်တိာ်ကံာ်တါအိာ်ဖိာ်နံာ်လီာ်. တါအိာ်ဖိာ်တဘျီအံာ် ပံာ် ထီာ်(၇၆)ဘျီတဘျီဒီး တါတိာ်ထူမ့ာ်ဝဲ “ပျံာ်ယွါဒီးပိာ် အကျဲ” (စံး ၂၂း၂၄, ၁၂၈း၁-၂, ကတိာ် ၂၄း၂၁, ၅မိာ် ၆း၂၄)နံာ်လီာ်. တါရဲာ်တါကျဲာ်တဘျီအံာ် ဘာ်တါမာ အိာ်ခိာ်ခိာ်မုာ်မုာ်ယုာ်ဒီး ဝဲာ်တိာ်ကံာ်တါအိာ်ဖိာ်အနံာ်

(၄၀)ယုာ်လံာ်စီဆံ့ကိးနံာ်လီာ်. တါအိာ်ဖိာ်ဖးခိာ်တဘျီ အံာ် အိာ်ဒီးတါသတြီထါသးဝံာ်, ဆဲတိာ်, တါသတြီ လံာ်စီဆံ့ဒီး တါသတြီစာ်ထါစုာ်ကိးနံာ်လီာ်. တါအိာ် ဖိာ်တဘျီအံာ် ကမ့ာ်ဟဲဝဲ ပိာ်မုာ်(၂၂၆)ဂါ, ပိာ်ခွါ(၁၄၂) ဂါ, ဖိသုာ်(၄၆)ဂါ, သရံာ်သမါ (၈၅), သရံာ်ခိာ်ဟံာ်စု (၁၇)ဂါဒီး ဝဲာ်လီာ်(၁၆)နံာ်လီာ်. တါမာဘျာခဲလံာ်နံာ်ဝဲ (၆,၉၇၅,၅၅၀)ဘးနံာ်လီာ်.





ကိုယ်အုပ်စုတော်အိတ်ဖိုင်ဖိုင်(၁၆၃)ဘဏ္ဍာတော် ဘဏ္ဍာတော်မာ အီလော ခွန်အုကွတ်အိတ်ဖိုင်ဖိုင်၊ မှာနက်ကဝီဖဲ(၂၀-၃၁-၃၀၁၉)နံ နှင့်လီလီ။ တက်တီထုမှဖဲ “ယူဖိးကွန်ကျဲမာလောပဲ” (၃၁-၃-၃၀၁၉)နံဟါ (၂၀၀)နံရံအာကတီအိတ်ဖိုင်ဖိုင် တက်ဟ်စု သရော် ထုစီ၊ သရော်ကီထုကဒီးသရော်နွယ်ထဲလုတဖန်နံလီ။

လာတော်အိတ်ဖိုင်ဖိုင်အံအိတ်ဖိုင်ဖိုင်တံသတြီဖျော့ပို၊ ခွါယာန်၊ ခွါထဲးကရော်တံသးဝံတဖန်နံလီ။ တံအိတ်ဖိုင်ဖိုင်တဘဏ္ဍာ အိတ်ဖိုင်ဖိုင် တံစံညီအာန်လီတဖန်လော (၂၀၁၉-၂၀၂၀)တု(၂၀၂၀-၂၀၂၁) တံမာအဝီအဂီနံလီ။ ကီပုဟဟလီဆွန်နီ၊ သရော်ခိန်နံမရိး

(မှာနက်)ဒီးအစာမှာသရော်ခိန်ကီစုခိန်(ကစာဂျာ), (၂) ကီပုဟဟတံ ကွန်တော် -သရော်ခိန်ပီလူးထု, သရော်ခိန်ကလွန်ပီဒီး သရော်ခိန်အံထု, (၃)ပုသမံသမိးစုစရိ-သရော်ကီရီခိန်ဒီးပဒိန်ခါ, (၄) ကီနံခွဲ မှာသရော်ခိန်ဒီးကထာန်နံဒိန်ထု (၅)ကီနံခွဲသယံမှာ သရော်မှန် ကျန်ထံ, (၆)ကီပုဟဟစု, သရော်မှန်သန်သွံထုနံလီ။ တန်အံ တံအိတ်ဖိုင်ဖိုင်အသိခိန်လော ဘဏ္ဍာတော်လီအီမှာ (၁)ကီမုစီ, (၂)ထုဟဒိန်နံလီ။ (၂၀၂၀)နံ ကီတံအိတ်ဖိုင်ဖိုင်ကလီဘဏ္ဍာ လုတံကညီဘုထံတံအိတ်ဖိုင်ဖိုင်, ဟထဲးကဝီနံလီ။ ကီတံအိတ်ဖိုင်ဖိုင် တဘဏ္ဍာ ပုဟဖဲလက်အိတ်ဖိုင်(၁၂၉၈)ဂနံလီ။







# ကျွန်ုပ်တို့သည် ဝတ်စုံကဗျာတင်အိတ်ဖိုင်

ကျွန်ုပ်တို့သည် ဝတ်စုံ ကျွန်ုပ်တို့အိတ်ဖိုင် (၁၃၂) ဘျီတဘျီ ဘျီတဘျီမအိတ်ဖိုင် ဟဲယူကညီဘျာထံခရိုင်တရားအိတ်ဖိုင်၊ မိလးစံးကွဲကတီ ဝဲ(၂၀-၂၄-၃၀၂၀၁၉)နံနက်လီ။ ကျွန်ုပ်တို့အိတ်ဖိုင်တဘျီအံ အတတ် တီထွက်ဖိုင် လာ ထီပုံထီပုံလတတ်ကကတုပတတ်နုသိအယံအလး” နုလီ။

ယုထာထီပိုင်နုအသီတဝီလာ (၂၀၁၉-၂၀၁၂)နံ အကျိတ်ဖိုင် နီလ်အံအသိးလီ။

(၁) ကျွန်ုပ်-သရပ်ဒိုင်လိဖိ၊ (၂) ကျွန်ုပ်စာ တာ - သရပ်ဒိုင်ကျိ(နံ)အုမိပ်၊ (၃) ကျွန်ုပ်စာခံ - သရပ်ဒိုင်ဆုစုထု (၄)ကျွန်ုပ်ရွှင်-သရပ်ဒိုင်ခွရွှင်၊ (၅) နံ ဝဲရွှင်စာ-သရပ်ခွမိပ်ထီ၊ (၆)ပုဟာစု-သရပ်မုန်ခရံစတံထု (၇)ကျွန်ုပ်ပုသမံသမိးစုဒီးစုရိ- သရပ်ဘဲနုမုး၊ ဒီးသရပ်ဝုပုးနုလီ။ ကျွန်ုပ်အိတ်ဖိုင်တဘျီအံ ပုဟဲ ခဲလက်အိတ်(၃၅၀)ကနုလီ။ (၂၀၂၀)နံ ကျွန်ုပ်အိတ်ဖိုင်ကလီ ဘျီ ဝဲကဲပုန်ကံတရားအိတ်ဖိုင်နုလီ။

ဝဲ(၂၀-၃၀၂၀၁၉)နံ မုထု(၁၂၀၀)နုရံနု အိတ်ဒီး တတ်ဟီဆု ဟဲယူတတ်ဘိသရိနုလီ။ ဝဲ (၂၄-၃၀၂၀၁၉)နံဂီ (၁၀၀၀)နုရံအဆာကတီ အိတ်ဒီး နု(၁၀၀)ယူဘလံနုသးခု အမုး အတတ်ရံတကွဲနုလီ။ လတတ်အိတ်ဖိုင်တဘျီအံ အိတ်ဒီးတတ်







### ကိုးဒဝဲင်ဘျဲးကိုးတာအိန်ဖိုင်(၁၆၂)ဘျီတဘျီ



ကိုးဒဝဲင်ဘျဲး တနံင်တဘျီကမ္ပာင်တအိန်ဖိုင် (၁၆၂)ဘျီတဘျီ ဘုင်တမအီဖဲဝဲင်တအိန်ဖိုင်,လိမာ်ရး(၂၆-၂၉) သီန့င်လီၤ တအိန်ဖိုင်တဘျီအံၤ အတံာ်တိုက်ထူမာ်ဝဲ “ပမာ်ပုတကလုာ် လာယွၤယုထာအီၤလတၢ်န့ၢ်သါအကီ” (စံး ၃၃:၁၂, စံး ၄:၃, ၅မိာ် ၈: ၁၈-၂၀)န့ၢ်လီၤ တအိန်ဖိုင်တဘျီအံၤ အိန်ဒီးတၢ်န့ၢ်လီၤသတြီၤ ဒ်အမာ်ဖျာန်ပိုၢ်, ဃာ်လွံာ်, ခွါယာန်သတြီၤတဖၣ်န့ၢ်လီၤ ကျဲးစားကရာ တၢ်ဘုင်တဘျီကတီၢ်အိန် ဒီးတၢ်မလၢကမိာ် သရၣ်ကွဲလှၣ်(ကိုး ကျဲးစားကရာန့ၢ်ခွဲၣ် မၤတုာ်တၢ်)ဒီး ဘုင်တယုထာထီၣ် သရၣ်မုၢ် အဲၣ်ဒ်န့ၢ် ဒ်ကျဲးစားကရာန့ၢ်ခွဲၣ်တကအသိးန့ၢ်လီၤ တနံင်အံၤ ပုလၢ

အမၤလိ လံာ်စီဆံ့ ဒီဖျိတၢ်ကွဲးဝံၤ(၇)ဝီလိာ်တဖၣ် အိန်(၅)ကန့ၢ်လီၤ တနံင်အံၤကလဲးဖးဒိၣ်တၢ်မၤလိာ် ဘုင်ထွဲဒီးဒဝဲင်မုာ်ထီၣ်ကမိာ် ဘုင်တၢ် တုာ်လိာ်အီၤဒ် တအိန်ဖိုင်တဖုအသိးန့ၢ်လီၤ လတၢ်အိန်ဖိုင်တဘျီအံၤ ကမ္ပာင်ဆဲးလီၤမံၤ အိန်ဝဲ(၅၇၅)န့ၢ်လီၤ နံၣ်လၢကဟဲ(၂၀၂၀)နံၣ်န့ၢ် တအိန်ဖိုင်ကလီၤဘၣ်ဖဲ ဖိၣ်တီၣ်တအိန်ဖိုင်, ဒဝဲင်မုာ်ထီၣ်ကမိာ် န့ၢ်လီၤ လတၢ်အိန်ဖိုင်တဘျီအံၤ ခဝုဂျာန်ခၢၣ်စးလၢအလဲၤမုာ်ဝဲ သရၣ်မုၢ်ဖျိမူးဖီ(ခဝုဂျာန်ပုၤန့ၢ်တၢ်ဒိၣ်) ဒီးသရၣ်မုၢ်မူးမူးသ့ (ခဝုဂျာန် ဝီာ်မုၢ်ဝဲၤကျိၤပုၤန့ၢ်တၢ်) န့ၢ်လီၤ

မူးမူးသ့



### တၢ်စံးဘျဲးဆူသးပုာ်မဲးစံဝဲထာ်အဟံၣ်ဖိယိဖိ

လတၢ်သ့ၣ်နီၣ် သးပုာ်မဲးစံဝဲထာ်(Utica, NY, USA) အဂီၢ် မါသးဘိ ဒီးဟံၣ်ဖိယိဖိ ခူၣ်ဖိထာ်ဖိ ဟ့ၣ်မၤဘူၣ်လဲၤဆူညါမဲးကစံ (၃၀၀,၀၀၀)ဘးတီတီန့ၢ်လီၤ

စံးဘျဲးဘၣ် ဟံၣ်ဖိယိဖိလၢအဟ့ၣ်မၤဘူၣ်တၢ်န့ၢ်လီၤ.မံၤယွၤအမဲမ် ကလဲၤ တၢ်ဒီးသ့.ယွၤကမၤပုၤက့ၤသုတၢ်လီၤဖျဲၣ်လီၤဟံ, သုကသုၣ်မံသးမုာ်ဘၣ်ဒံးလၢယွၤ အတၢ်တိာ်ကျဲၤဆူညါ, သုကလဲၤစီဖျိဘၣ် သးသမုတၢ်လဲၤကျဲၤပုၤဒီးယွၤအတၢ်ဆိၣ်ဂုၤ ထီၣ်ဘိတက့ၢ်န့ၢ် မုာ်ပတၢ်ထုကဖၣ်ဆာဂုၤန့ၢ်လီၤ.



# တၢ်ပၢ်စီဆုံ KBCUSA ဝဲၤလီၤ



(ဂ.၃.၂၀၁၉)နံၤ KBCUSA ဟံစီဆုံဘၣ်ဝဲၤလီၤ တၢ်သ့ၣ်ထီၣ်တဖျၢၣ် ဖဲတုၤစွဲးဖိလ် မံၣ်န့ၣ်စိထၣ်, ကီၢ်အမဲဲကၤန့ၣ် လီၤ တၢ်ရဲၣ်တၢ်ကျဲၤဖဲ တၢ်သ့ၣ်ထီၣ်အချၢ ပုၤဟၤလီၤဆ့ၣ်နီၤ မ့ၢ်သရၣ်ဒိၣ် ဇိၤသန့ၤလး, ပုၤထုကဖၣ်လၢသရၣ်န့ၣ်ဘျး, တၢ်သး ဝံၣ်လၢ KTSC လံာ်စီဆုံကိမိ, ပုၤတံာ်တံာ်သတီၢ်ပျံၤလၢ သရၣ်မုၢ်ဆံးမ့ၢ် ဒီးသရၣ်ဒိၣ် ဆၣ်မုၢ်မိၣ်, အိးထီၣ်နီၣ်တံာ်ခံလၢသရၣ်ဒိၣ်သးဂ့ၤန့ၣ်လီၤ. တၢ်ဘျး တၢ်ဘါလၢတၢ်သ့ၣ်ထီၣ်ပုၤ ပုၤဟၤလီၤ ဆ့ၣ်နီၤ သရၣ်ဒိၣ်ဇိၤသန့ၤလး,

အိးထီၣ်တၢ်ဘါလၢသရၣ်မုၢ်ထဲရၣ်, ပုၤကတိၤဆၢဂ့ၤဆၢဝါတၢ်လၢ သရၣ်ဒိၣ်ဆၣ်မုၢ်မိၣ်ဒီးန့ၣ် ဟ့ၣ်ဘၣ်တၢ်သးဝံၣ်လၢ KTSC လံာ်စီဆုံ ကိမိတဖၣ်န့ၣ်လီၤ. ပၤဆုၤတၢ်ကမံးတံာ် ဟံအိၣ်ဖိၣ်ရိၣ်, ဖဲတၢ်မၤ တၢ်အလီၤတတိၤ, ကကဲဘျးကဲဖိၣ်လၢ KTSC ကရၢမိၢ်ပုၤ လံာ်စီဆုံ ကိအကီၢ် ဒ်အလီၤအိၣ်အသိးဒီး ကဲဘျးလၢတမံၤတပျီၤလၢလီၤယံၤ လီၤဘျး အကီၢ်န့ၣ်လီၤ.

ဗုရံမိၣ်





# တၢ်ကွဲမ့ၢ်



## နံၤအိၣ်ဖျၢၣ်ဆၢက့ၤတၢ်စံးဘျးယွၤ တၢ်ဘျုးတၢ်ဘါလီၤဆီ

(၇၈)နံၣ်

### ဖုတၢ်ကံးယၢ်ဖါဂီၤ

- မ့ၢ်နံၤ ➤ ၁၉. ၅. ၂၀၁၉ (အိၣ်ဘျးနံၤ)
- ဆၢကတီၢ် ➤ ဂီၤ (၇း၀၀) နံၣ်ရံၣ်
- တၢ်လီၤ ➤ ထီၣ်သလုလိၣ်တၢ်အိၣ်ဖျၢၣ် (NLB)

ယွၤအတၢ်ဆိၣ်ဂ့ၤဒီး အဘျးအဖျၢၣ်လၢ အလီၤဘၣ်ယၢ်တဖၣ်, ယၢ်ထီၣ် ယဆိကမိၣ်ထီၣ်က့ၤ တလၢၣ်, တဲက့ၤအဂ့ၢ်တလၢၣ်ဘၣ်, ယအိၣ်မူဘၣ်တုၤဒဲကနံၣ်အံၤန့ၣ် မ့ၢ်ဒၣ်ယွၤလၢအမူဝဲတဂၤ အတၢ်ဆိၣ်ဂ့ၤလီၤဆီလၢယၢ်ဂီၢ်န့ၣ်လီၤ.

နံၤအိၣ်ဖျၢၣ်ဆၢက့ၤအဂီၢ် “သးပုၤသီယံၣ်” (ဟးဖီးတၢ်အိၣ်ဖျၢၣ်သးပုၤ) အတၢ်တဲယၢ်, “မၤတက့ၢ်.” လၢအတၢ်ဟ့ၣ်ဆူၣ်ထီၣ်ယၢ်ဝဲဒၣ်ဒီးဖိလံၤအယိဒီး ယသးဟူးထီၣ်ဝဲထီၣ်ဝဲန့ၣ်လီၤ.

တမ့ၢ်လၢ ယသးအနံၣ်အလါ ထဲအံၤအယိ ယလီၤဖိသၣ်ဘၣ်. (ယတသဲၣ်ပြီၣ်ဘၣ်). ပုၤဟီၣ်ခိၣ်ဖိ အတၢ်ဆိကမိၣ်စ့ၢ်ကီး တအိၣ်ဘၣ်.

အိၣ်ဒၣ်, မ့ၢ်ဒၣ်ထဲတမံၤဇီၤလၢ တၢ်စံးဘျးယွၤဒီးအတၢ်ဆိၣ်ဂ့ၤလၢလီၤဘၣ်ယၢ် လီၤလိၢ်လီၤလးအယိန့ၣ်လီၤ.

**လၢခရံၣ်အမံၤအပူၤ ယကွဲမ့ၢ်ဘၣ်ဒီး ဒုးနၢ်ဟူဘၣ် ယဒိပုၤဝဲတံၤသကိးလၢလီၤယံၤလီၤဘျး ဒီးကီၢ်ဂၤတဖၣ်လၢ ခရံၣ်တၢ်အဲၣ်တၢ်ကွဲမ့ၢ်န့ၣ်လီၤ. ပုၤလၢအဟဲဝဲလၢယွၤအမံၤန့ၣ် မံၤအဘၣ်တၢ်ဆိၣ်ဂ့ၤတက့ၢ်. (အမ့ၢ်)**

## တၢ်ရဲၣ်တၢ်ကျဲၤ အိၣ်ဒီးအတၢ်လီၤဆီတဖၣ်

၁. ဖျၢၣ်ထူတၢ်ပြၢ လၢ(၃)သီအတီၢ်ပူၤ
၂. Musical Instruments Variety Concert လၢ ISN-KBC (၅၀)ဂၤဒီး တၢ်အိၣ်ဖျၢၣ်ဘျးတံၢ်သးစၢ်တဖၣ်
၃. တၢ်တဲဖျၢၣ်ပုၤနံၤအိၣ်ဖျၢၣ်ဆၢက့ၤ, အတၢ်ဂ့ၤ - အတၢ်အၢ
၄. သရၣ်တမံၤလၢ, ပၣ်ဒိၣ်ယွၤတၢ်အိၣ်ဖျၢၣ်, ချဲးသူကျိ Mt. Gambia ညီၣ်ယွၣ်, ဝဲထူကီၢ်မုၢ်, ကီၢ်ချၢၣ်လွံၤထူၣ် သရၣ်သမၤတဖၣ်.
၅. တဘၣ်သးပုၤနီၣ် ဟဲစိၣ်တၢ်ပၣ်ဖျၢၣ်မၤသကိးလၢတၢ်ကဲဘျးတၢ်ဂ့ၢ် (၃)မံၤအဂီၢ်တဂ့ၤ.
၆. တၢ်တူၢ်လိၣ်တၢ်အိၣ်- Buffet-ပုၤ(၅၀၀)ဂၤ
  ၁. ညၣ်အုၣ်ထံ (၇) ကလုၣ်,
  ၂. တၢ်ထီးအိၣ် (၇) ကလုၣ်,
  ၃. တၢ်ထံ (၇) ကလုၣ်,
  ၄. ကသူ (၃) ကလုၣ်,
 (တမ့ၢ်ထီးညၣ်, ညၣ်, ထီၣ်ဒုၣ်ဒံၣ်, ဆီဒံၣ်ဘၣ်)

**တၢ်လီၤဆီ \***  
ပုၤလၢအတၢ်အိၣ်ဖျၢၣ်ဆၢက့ၤ(၁၉.၅.၂၀၁၉) လီၤဘၣ်တနံၣ်ယိ, တသီယိ, တလိယိဒီးယၢ်န့ၣ်မ့ၢ်ဝဲ, သရၣ်ဒိၣ်ဂ့ၢ်ကိလ်(အမရူလီၢ်) ဒီးတၢ်အိၣ်ဖျၢၣ်ဆၢက့ၤ(၂၀၁၉)နံၣ် တနံၣ်ယိဒီးယၢ်(၇၈)နံၣ် မ့ၢ်ဝဲသရၣ်ဒိၣ် Jawsan Newton Roland (ချဲးသူကျိ)န့ၣ်လီၤ.

**ပုၤလၢနံၤအိၣ်ဖျၢၣ်ဆၢက့ၤ လီၤဂၢ်ဒီးယၢ်တဖၣ် ပကဘါထုကဖၣ်စ့ၢ်ကီးလၢအဂီၢ်လီၤ.**

၇. နံၤအိၣ်ဖျၢၣ် အတၢ်သးဝံၣ် စံးဘျးယွၤ လီၤဆီထူးထီၣ်လၢ, သရၣ်ဒိၣ်တီသးဖုံ (တၢ်အိၣ်ဖျၢၣ်သရၣ်, ဘျၢၣ်ဒိၣ်တၢ်အိၣ်ဖျၢၣ်, ကီၢ်ပသံၣ်မ့ၢ်) “သးခုလၢကစၢ်တၢ်မၤပူၤ” န့ၣ်လီၤ. တၢ်ဘျးဒိၣ်မးလီၤ.